

~ ဆန်း: 传奇性小说 / ~ တို 短篇小说 / ~ ရှည် 长篇小说 / အဆန်းဆက် ~ 长篇连载小说 / လုံးချင်း ~ 单行本小说 / ရုပ်ရှင် ~ 电影剧本改编的小说 / ပြောင်း ~ 话剧改编的小说

ဝတ္ထုကမြေ နှု၊ <wut htu' kan myei> = ဝတ္ထုကမြေ  
ဝတ္ထုကြောင်း နှု၊ <wut htu' gyaun> 小说内容  
ဝတ္ထုဒါန နှု၊ <wut htu' da na> 布施的物品  
ဝတ္ထုပစ္စည်း နှု၊ <wut htu' pyit si> 物, 物质  
ဝတ္ထုပြာ နှု၊ <wut htu' bya> 黄色小说, 淫秽小说  
ဝတ္ထုရုပ် နှု၊ <wut htu' yout> ①物质 ②缅甸佛教指人体感觉器官; ~ ခြောက်ပါး: 眼、鼻、耳、舌、身、心  
ဝတ္ထုသွား နှု၊ <wut htu' dhwa> ①故事情节 ②小说情节

ဝတ်ထည် နှု၊ <wut hte> 衣服, 服装  
ဝတ်ပန်း I နှု၊ <wut pan>: 【植】红花, 也称为ဆူးပန်း II နှု၊ <wut pan>: 浅栗色的, ~ ထည် 浅栗色布或衣服 / ~ ပုဆိုး: 浅栗色男筒裙 / ~ ရောင် 浅栗色  
ဝတ်ပန်းရည် နှု၊ <wut pan: yi> 花蜜  
ဝတ်ပုံစားပုံ နှု၊ <wut pon sa: bon> 衣着穿戴; ~ ကတ ရုတ်နှင့်သိပ်တူတာပဲ။ 衣着很像中国人。

ဝတ်ပြေ က၊ <wut pyei> (罕) 尽职  
ဝတ်ပြု က၊ <wut pyu> 【宗】①做礼拜, 拜佛, 诵经祷告 ②侍候, 接待, 为……做杂务; ပြေ ~ သည်။ 招待客人。 / ဆရာသမားအား ~ သည်။ 侍候师傅。 ③尊敬

ဝတ်ပြုသီချင်း နှု၊ <wut pyu' th-khyin> 【宗】祈祷, 赞美歌  
ဝတ်ဖြူ နှု၊ <wut phyu> 洁白的衣服  
ဝတ်ဖြူစင်ကြယ် နှု၊ <wut phyu sin kye> 洁白的衣服 (多为守戒人所穿)

ဝတ်ပြေ က၊ <wut phyei> (罕) ①尽责, 下级对上级尽职 ②侍候僧侣, 为僧人捶背, 按摩

ဝတ်ပြည့် က၊ <wut phyei> ①(对佛或僧侣) 参拜, 表示尊敬 ②侍候僧侣, 为僧人捶背, 按摩; ကိုရင်ထို့ကားဆရာတော်အား ~ ကြရ(ဝါ) နှင်းပေးကြရသည်။ 小和尚要给大法师服务, 即为他轻踩背部腿部。

ဝတ်မိုးဝတ်မြေ နှု၊ <wut mo: wut myei> 布施的土地, 为佛捐地 (用来收地租, 修缮寺庙)

ဝတ်မြေ နှု၊ <wut myei> = ဝတ္ထုကမြေ  
ဝတ်မြေဝန် နှု၊ <wut myei wun> 主管寺庙土地的官

ဝတ်မှုန် နှု၊ <wut hmon> 【植】花粉

ဝတ်မှုန်ကူး က၊ <wut hmon ku>: 【植】传粉; ပင်တည်း ~ ခြင်း: 自传花粉 / ပင်ခြား ~ ခြင်း: 异花传粉

ဝတ်မှုန်စပ်ယှက် က၊ <wut hmon sat shet> 【植】授花粉

ဝတ်မှုန်မြန် နှု၊ <wut hmon pyun> 【植】花柱

ဝတ်မှုန်ရည် နှု၊ <wut hmon yi> 花蜜

ဝတ်မှုန်ဝတ်ဆံ နှု၊ <wut hmon wut hsan> 花粉  
ဝတ်မှုန်အိတ် နှု၊ <wut hmon eit> ①【植】花药 ②【动】(工蜂身上的器官) 花粉篮

ဝတ်မှုန်အိမ် နှု၊ <wut hmon ein> = ဝတ်မှုန်အိတ်  
ဝတ်ရုံ I က၊ <wut yon> 穿戴 II နှု၊ <wut yon> 长外衣, 长袍 (尤指教士、法官、教授等的礼服)

ဝတ်ရက် နှု၊ <wut yet> 花蜜; ပန်း ~ 花蜜

ဝတ်ရည် နှု၊ <wut yi> 花蜜; ပန်း ~ 花蜜

ဝတ်ရွတ် က၊ <wut yut> 诵经

ဝတ်ရွတ်စဉ် နှု၊ <wut yut sin> (平时诵经用的) 佛经摘要

ဝတ်လဲ နှု၊ <wut le>: (古) 衣服, 礼服

ဝတ်လဲစပါ က၊ <wut le: z-ba> (古) 交替地

ဝတ်လဲစေ က၊ <wut le: s-pha> = ဝတ်လဲစပါ

ဝတ်လဲတော် နှု၊ <wut le: daw> 龙袍, 神仙衣

ဝတ်လဲတော်ကျ နှု၊ <wut le: daw gya> 王族穿过的衣服

ဝတ်လဲပုဆိုး နှု၊ <wut le: p-hso>: (古) 筒裙

ဝတ်လုံ နှု၊ <wut lon> ① = ဝတ်ရုံ II ② 博士长袍

ဝတ်လုံတော်ရ နှု၊ <wut lon daw ya> (准予出席高等法庭的) 大律师 ② 英国统治缅甸时期, 在英国获得法学士学位的人

ဝတ်လုံဖြူ နှု၊ <wut lon byu> 白色长工作服

ဝတ်လုံလိုက် က၊ <wut lon lait> (律师) 为…辩护; 当有资格出席高等法庭的律师

ဝတ်လစ်လစ် က၊ <wut lit s-lit> 赤条条地, 一丝不挂地

ဝတ်သုံးပါး နှု၊ <wut thon: ba>: 僧人及世人应有的道德修养, 包括 လောကဝတ် 礼貌待人, ဓမ္မဝတ် 修身养性, ရာဇဝတ် 遵纪守法

ဝတ်အသင်း နှု၊ <wut a-thin>: 善男信女们的积善会 (进行斋僧, 清扫寺庙, 诵经等活动)

ဝိတ် I နှု၊ <weit> [英 weight] 重量, 分量, 体重; ဝတ် သာ ~ (拳击、摔角等的) 次级 II နှု၊ <weit> = ဝိတ်

ဝိတ္တာရ နှု၊ <weit ta ya> [巴] 扩大, 引申, 发挥; ~ အားဖြင့် ဟောသည်။ 扩展开来讲。

ဝိတ္တာရချဲ့ က၊ <weit ta ya' khye> 详细叙述

ဝိတ်မ က၊ <weit ma> 举重

ဝိတ်လျော့ က၊ <weit shaw> [英· 缅 weight + လျော့] (婉) 小便

ဝုတ် I က၊ <wout> (古) 旋转 II မသ၊ <wout> (狗吠声) 汪汪; ~ ကနဲဟောင်တယ်။ 狗汪汪地叫了一声。 / မီး ~ ကနဲငြိမ်းသွားတယ်။ 火噗地一声灭了。

ဝုတ်ဝုတ်မြည် က၊ <wout wout myi> 狗吠

ဝုတ်လည် က၊ <wout li> (诗) 旋转, 转弯

ဝုတ်ဝုတ်လည်လည် က၊ <wout wout li li> 灵活地; ~ မောင် ဆိုရည်ကား; ချွတ်သည်မရှိ။ 你说的话滴水不漏。